



ကရင်ဟဇ္ဇာလပုဂ္ဂိုလ်ရေးအဖွဲ့အစည်းများအဖွဲ့အစည်းအဖွဲ့အစည်း
Karenni Civil Society Network

P.O. Box - 100, Mae Hong Son, 58000, Thailand
 Phone: 06 5329 7814, E-mail:kcsn2010@gmail.com

စက်တင်ဘာလ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်


ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တင်္ဂြိုမ် အခြေအနေ တင်ပြချက်၊ စက်တင်ဘာလ ၂၂ ရက်မှ ၂၅ ရက် ၂၀၂၂ ခုနှစ်
ကရင်နီပြည်နယ်နှင့် ဖယ်ခုံမြို့နယ် အတွင်း စစ်ကောင်စီ၏ ချိုးဖောက်မှုများ အကျဉ်း

စဉ်		ဖေဖော်ဝါရီ ၁ - စက်တင်ဘာလ ၁၁	စက်တင်ဘာလ ၂၂ ရက်မှ ၂၅ ရက်	စုစုပေါင်း
၁	အရပ်သားများ သတ်ဖြတ်ခံရခြင်း	၂၆၇	၁၁	၂၇၈
၂	အရပ်သားများ ဖမ်းဆီးခံရခြင်း	၃၃၃		၃၃၃
၃	အရပ်သားများ ထိခိုက်ဒဏ်ရာရခြင်း	၂၄၁	၂၂	၂၆၃
၄	အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများ			
	လွိုင်ကော်မြို့နယ်	၉၃	၁	၉၄
	ဒီးမော့ဆိုမြို့နယ်	၄၀၆		၄၀၆
	ဖယ်ခုံမြို့နယ်	၂၇၂		၂၇၂
	ဖရူဆိုမြို့နယ်	၅၆		၅၆
	ဘောလခဲမြို့နယ်	၂		၂
၅	ထုတ်ပယ်ခြင်းခံရသော CDM ပညာရေးဝန်ထမ်းများ			
	ဖရူဆိုမြို့နယ်	၅၂၆		၅၂၆
	ဒီးမော့ဆိုမြို့နယ်	၁၁၂၃		၁၁၂၃
	မယ်စွဲမြို့နယ်	၇၈		၇၈
	ဖါးဆောင်းမြို့နယ်	၁၅၂		၁၅၂
	ရှားတောမြို့နယ်	၅၄		၅၄
	ဖယ်ခုံမြို့နယ်	၆၄၈		၆၄၈
	ဘောလခဲမြို့နယ်	၄၂		၄၂
	စုစုပေါင်းထုတ်ပယ်ခြင်း	၂၆၂၃		၂၆၂၃

ထွက်ပြေးတိမ်းရှောင်မှုများအကျဉ်း

စဉ်	မြို့နယ်	ခန့်မှန်းဦးရေ စက်တင်ဘာလ ၁၁ ရက်နေ့ အထိ	IDPs အသစ် စက်တင်ဘာလ ၁၂ ရက် - စက်တင်ဘာလ ၂၅ ရက်	စုစုပေါင်း ထွက်ပြေးတိမ်းရှောင်မှုများ
၁	လွိုင်ကော်	၅၂၃၁၁		၅၂၃၁၁
၂	ဒီးမော့ဆို	၇၈၂၆၅		၇၈၂၆၅
၃	ဖရူဆို	၄၄၀၃		၄၄၀၃
၄	ဖါးဆောင်း	၄၀၀၀		၄၀၀၀
၅	ဖယ်ခုံ	၅၆၀၀၀		၅၆၀၀၀
၆	ရှားတော	၂၃၉၅		၂၃၉၅
၇	မယ်စွဲ	၁၀၀၀		၁၀၀၀
၈	ဘောလခဲ	၃၇၄၁		၃၇၄၁
	စုစုပေါင်း	၂၀၂၁၁၅		၂၀၂၁၁၅

စကစ စစ်ဆင်ရေးများနှင့် ချိုးဖောက်မှုများပြုလုပ်သည့်နေရာ၊ စက်တင်ဘာလ(၁၂)ရက်မှ စက်တင်ဘာလ(၂၅)ရက်၊ ၂၀၂၂ခုနှစ်



- စကစ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများ၊ မြေမြုပ်မိုင်းများကြောင့် အရပ်သား ၁၀ ဦးသေဆုံး၊ ၂၂ ဦးထိခိုက်ဒဏ်ရာရရှိ၍ ၁၀၀ ဦးအား လူသားဒိုင်းအဖြစ် အသုံးပြုခြင်း။

လွန်ခဲ့သော နှစ်ပတ်အတွင်း စစ်ကောင်စီတပ်များသည် မိုးမြဲမြို့မှ တော်လှန်ရေးတပ်ဖွဲ့များအား တိုက်ထုတ်နိုင်ရန်အတွက် စစ်ဆင်ရေးအရှိန်မြှင့်လာခဲ့သည်။ မိုးမြဲမြို့သည် ရှမ်းပြည်နယ် တောင်ပိုင်းနှင့် ကရင်နီပြည်အတွက် အဓိကသယ်ယူပို့ဆောင်ရေးလမ်းကြောင်း ဖြစ်ပြီး ပြည်နယ်နှစ်ခု ဆက်နေသော လမ်းမကြီးအား ထိန်းချုပ်နိုင်ရန်ဖြစ်သည့်အပြင် ကရင်နီပြည်နယ်သို့ ရောက်ရှိနေသော စစ်ကောင်စီတပ် တပ်မ ၆၆ အား ကရင်နီပြည်နယ်မှ တပ်ပြောင်းရွှေ့ နိုင်ရန်အတွက် ဖြစ်သည်။ စစ်ကောင်စီတပ်များသည် မိုးမြဲမြို့တွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေသည့်အတွက် အရပ်သား ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်စေခဲ့သည်။ စက်တင်ဘာလ ၁၆ ရက်နေ့တစ်ရက်တည်းတွင် စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သား ၄ ဦး ထိမှန်သေဆုံးပြီး ၁၃ ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည်။ သည့်အပြင် မိုးမြဲမြို့တွင်းရှိ ဘုန်းကြီးကျောင်းမှ အရပ်သား ၁၀၀ ဦးအား လူသားဒိုင်းအဖြစ် စစ်ကောင်စီတပ်များမှ အသုံးပြုခဲ့သည်။

စက်တင်ဘာလ ၁၂ရက်နေ့၊ နံနက်ပိုင်း ၉ နာရီခန့်တွင် စစ်ကောင်စီ၏ ကယန်းသာယာ စစ်ဆေးရေး ဂိတ်အား KNDF B-02, B-14, Loikaw PDF တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်မိုလ် တစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုများရှိသည်။ ညနေ (၅)နာရီခွဲအချိန်ခန့်တွင် ဒီးမော့ဆိုမြို့၊ ခြေတော်ရာ ဘုရားအနီး စစ်ကောင်စီတပ်ဖွဲ့နေရာယူထားသော တောင်တစ်လုံးအနီးသို့ KNDF B-10မှ ဝင်ရောက် တိုက်ခိုက်ခဲ့ပါသည်။ ညနေ (၆)နာရီခန့်တွင် လွိုင်ကော်မြို့မှ အတွဲလိုက် ပစ်ခတ်ခဲ့သော လက်နက်ကြီး အချို့ မိုးမြဲမြို့၊ ပေါ်ဦး(၂)နှင့် ကွက်သစ်ရပ်ကွက်ကြားတွင် ကျရောက် ပေါက်ကွဲခဲ့ရာ အသက် (၃၅)နှစ် အရွယ် အမျိုးသားတစ်ဦးနှင့် ကွက်သစ်ရပ်ကွက်ရှိ ကလေးငယ် တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။ တစ်ရက်တည်းတွင် ညနေ ၄ နာရီခွဲခန့်တွင် မိုးမြဲမြို့ ပွဲကုန်း(၂)ရပ်ကွက် ခရစ်ယာန် ဘုရားကျောင်း ဘောလုံးကွင်းထဲတွင် စစ်ကောင်စီမှ ထောင်ထား ခဲ့သော မြေမြုပ်မိုင်းအား အသက် (၅၀)ဝန်းကျင် အရွယ်ရှိ အမျိုးသားတစ်ဦး မြေမြုပ်မိုင်း နင်းမိမှုကြောင့် ဝမ်းဗိုက်နှင့် ခြေထောက်တွင် ထိမှန်ဒဏ်ရာ ရရှိခဲ့ပါသည်။

စက်တင်ဘာလ ၁၃ရက်နေ့၊ ညနေ ၃ နာရီအချိန်တွင် နန်းမယ်ခုံအနီးရှိ ဆင်မတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KA, KNDF B-07 တို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီတပ်သား (၃)ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါသည်။ ထို့အပြင် တစ်ရက်တည်း တွင် မိုးမြဲမြို့သို့ စစ်ကူသွားခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒီးမော့ဆိုမြို့၊ ဗီးသဲကူး ကျေးရွာအနီးတွင် KNDF B-07 မှ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ အရာရှိတစ်ဦး အပါအဝင် တပ်သား (၁၃)ဦး သေဆုံးခဲ့ပါသည်။

စက်တင်ဘာလ ၁၄ရက်နေ့၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါကမီးကျေးရွာနှင့် ဆောင်ဒူရွာသစ်အနီးတွင် စစ်ကြောင်း ၃ ကြောင်းဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကို KNDF B-06 မှ ၂နာရီကြာ ခုံခံတိုက်ခိုက်ခဲ့ပါသည်။

စက်တင်ဘာလ ၁၅ရက်နေ့၊ ဖရူဆိုမြို့မရဲစခန်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား KNDF B-15မှဒရန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦးထက်မနည်း သေဆုံးသွားခဲ့ပါသည်။

စက်တင်ဘာလ ၁၆ရက်နေ့၊ မနက်အစောပိုင်း မိုးဗြဲမြို့ မွေတော်ဘုရားမှာ လက်နက်ကြီး ကျရောက်ပြီး အသက် ၁၀နှစ်အောက် မောင်နှမနှစ်ဦးနှင့် အသက်၅၀ကျော် အမျိုးသားနှစ်ဦး သေဆုံးသွားသည့်အပြင် အရပ်သားပြည်သူ ၁၃ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဒီးမော့ဆိုမြို့နယ်၊ ဆီးလီဒုန်းကျေးရွာတွင် အသတ်ခံရပြီး မြေမြုပ်ထားသည့် အရပ်သားနှစ်ဦး၏ အလောင်းကို စက်တင်ဘာလ ၁၆ရက်နေ့တွင် KNDF B-06မှ တွေ့ရှိခဲ့ပါသည်။ အသတ်ခံထားရသူနှစ်ဦးမှာ မသန်စွမ်းများဖြစ်သည့် ဖရန်းစတူကိုနှင့် ကလယ်မူးတို့ဖြစ်သည်။

စက်တင်ဘာလ ၁၇ ရက်နေ့၊ လွိုင်ကော်မြို့အထွက် နွားလဝိုး၊ ပဒါးညေး၊ ကယန်းသာယာတို့တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ တိုက်ပွဲ အတွင်း စစ်ကောင်စီမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး နှင့် ကလေးငယ်တစ်ဦးတို့မှ ထိမှန်ဒဏ်ရာရရှိခဲ့ပါသည်။ ညနေပိုင်းအချိန်တွင် လွိုင်ကော် စက်မှုဇုန်မှ ပြည်သူ့နေအိမ်တစ်လုံးအား စစ်ကောင်စီတပ်များမှ မီးရှို့ဖျက်စီးသွားခဲ့သည်။

စက်တင်ဘာလ ၁၈ရက်နေ့၊ လွိုင်ကော်အရှေ့ဘက်ခြမ်းရှိ (၅၃၀)တပ်အား KNDF B-14မှ သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ကရင်နီပူးပေါင်းတပ်မှ တပ်သားတစ်ဦး ကျဆုံးခဲ့ပါသည်။ တစ်ရက်တည်းတွင် ဒေါကမီးနှင့် လားလဲရွာအကြားတွင် စစ်ကောင်စီမှ ထောင်ထားသည့် မိုင်းနင်းမိကာ အသက် (၁၉)နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး ထိမှန် သေဆုံးပြီး အသက် (၅၁)နှစ်အရွယ် အမျိုးသားတစ်ဦးလည်း ခြေလက်တွင် ထိမှန်ဒဏ်ရာ ရရှိခဲ့ပါသည်။

စက်တင်ဘာလ ၁၉ရက်နေ့၊ မိုးဗြဲမြို့ထဲသို့ စစ်ကောင်စီမှ တားဝေးပစ် အမြောက်အများ နှင့်ပစ်ခတ်ခဲ့ပြီး စစ်ကြောင်းနှစ်ကြောင်းဖြင့် ဝင်ရောက်ကာ ပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် MBPDF, Pekhon PDF, Loikaw PDF, အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ၁၁၀၇, DMOPDF, Naypyitaw PDF, KNDF, KA, KGZ, URF တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးများအား မသိရသော်လည်း မိုးဗြဲPDFမှ ရဲဘော်နှစ်ဦး ကျဆုံးသွားခဲ့သည်။ တိုက်ပွဲကြောင့် မိုးဗြဲမြို့ စက်တော်ရာ ဘုန်းကြီးကျောင်းနှင့် မွေတော်ဘုန်းကြီးကျောင်းတွင် ပိတ်မိနေသော အရပ်သားပြည်သူ ၁၀၀ ဦးကို စစ်ကောင်စီက လူသားဒိုင်းခါးစာခံအဖြစ် အသုံးပြုခဲ့ပါသည်။



စကစလက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် မိုးမြို့မြို့မှ အရပ်သားများသေဆုံးခြင်း



၁၀ လသားကလေး စကစ ထောင်ထားသော မြေမြုပ်ခိုင်းထိမှန် ဒါဏ်ရာရရှိ ဒီးမော့ဆို

စက်တင်ဘာလ ၂၁ ရက်နေ့၊ လွိုင်ကော်မြို့နယ်အတွင်းရှိ ဆောင်ကန်းကျေးရွာအတွင်းသို့ လွိုင်ကော် အမြောက်တပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် လက်နက်ကြီး ၂လုံး ကျရောက် ပေါက်ကွဲကာ အသက် (၆၀)အရွယ်ရှိ အမျိုးသားတစ်ဦး ထိမှန်သေဆုံးသွားခဲ့သည်။ သည့်အပြင် ဒီးမော့ဆိုအနောက်ခြမ်းတွင် ဆိုင်ကယ်ဖြင့် ရိက္ခာပြန်လာယူသည့် မိသားစုတစ်စု စစ်ကောင်စီ ထောင်ထားခဲ့သော မြေမြုပ်ခိုင်းနင်းမိပြီး အသက်(၄၀)အရွယ်ရှိ အမျိုးသားတစ်ဦး ခြေထောက်တွင် ထိမှန်ဒဏ်ရာရရှိပြီး ၎င်းနှင့်ပါလာသော ၁၀လသားအရွယ် ကလေးငယ်တစ်ဦးလည်း အနည်းငယ်ထိမှန် ဒဏ်ရာရရှိသွားခဲ့သည်။

စက်တင်ဘာလ ၂၂ ရက်နေ့၊ ညနေ(၅)နာရီဝန်းကျင်အချိန်တွင် ဒီးမော့ဆိုအရှေ့ခြမ်းသို့ ဒီးမော့ဆို အခြေစိုက် စစ်ကောင်စီတပ် ၁၀၂ မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် အသက် ၂၀ အရွယ်ရှိ အမျိုးသမီးတစ်ဦး မြေပဲခင်းတွင်အလုပ်လုပ်နေစဉ် ထိမှန်သေဆုံးသွားခဲ့သည်။

စက်တင်ဘာလ ၂၄ ရက်နေ့၊ ဖရူဆိုမြို့၊ ထီးကူးဆို ရပ်ကွက်အတွင်း ဒေသခံများ၏ နွားများအား စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့မှ ခိုးယူသတ်ဖြတ်မှုများလုပ်ဆောင်နေသည်။ ခိုးယူသတ်ဖြတ်ပြီး ဆိုင်ကယ်သုံးစီးဖြင့် သယ်ဆောင်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့်ရဲတပ်ဖွဲ့ ၁၀ ဦးအား KNDF တပ်ရင်း ၁၅နှင့် တပ်ရင်း ၄ တို့တွေ့ရှိပြီးနောက် မိနစ်အနည်းငယ် နှစ်ဖက်ထိတွေ့မှုဖြစ်ခဲ့သည်။ လွိုင်ကော်မြို့ နမ့်ဘော်ဝမ်(က)ရပ်ကွက်အတွင်း ဆိုင်ခန်းတစ်ခန်းတွင် အမည်မသိ အမျိုးသားတစ်ဦး ဓါးခုတ် ဒဏ်ရာများဖြင့် သေဆုံးခဲ့ပါသည်။

Contact persons:

Khu Ko Reh Tel: +666 5329 7814

Khu Ruby Tel: +666 3184 2980

Website : www.karennicsn.org

Facebook: Karenni Csn (or) <https://www.facebook.com/kcsnengbur>

Email: kcsn2010@gmail.com